

အကျိုးချွဲ နါ <a-kyi' a-khywe:> 粘液,粘质物
အကျိုးနက် နါ <a- kyi' a-net> (古)很多,众多
အကျိုးစား နါ <a- kyi za:> 开玩笑,引逗,逗弄,取笑: ~ သင့်တဲ့လူ 爱开玩笑的人 / နှံမှ ~ မခဲ့ဘူး။ 经不起别人逗弄。
အကျိုးစံ နါ <a- kyi ze> = အကျိုးစား
အကျိုး နါ <a- kyi:> (古)块状物,固体
အကျိုးအကျော် နါ <a- kyu: a- kyaw> ①侵略,侵犯,入侵
②高超,越过
အကျိုးအလုံး နါ <a-kyu: a-lun> 过头,违反,过分,非凡,卓越,非常
အကျိုး ကျေ <a-kyei> 了结,清: ကြေးကို ~ ဆုံလိုက်ပြီ။ 把债还清了。/ ရွှေထမ္မာ ~ မပေးနိုင်သေးဘူး။ 下个月债还不能还清。
အကျိုးအနတ် ကျေ <a- kyei a-nat> 满意,心满意足
အကျိုးအလည် ကျေ <a-kyei a-le> ①(欠帐)了结,清偿: ငွေကို ~ ပေးဆပ်ပြီ။ 已还清了债务。②充分,(当事人)满意,彻底,圆满: နှစ်ဦးနှစ်ဘက်ကြုံကိုကို ~ ဆွေးနွေးကြသည်။ 经过双方磋商得到圆满解决。
အကျိုး နါ <a- kye:> 稀疏;稀薄
အကျိုးသား ကျေ <a-kye: dha:> (口)谈不上,办不到,没门儿,远着呢: အမေလေး-တော်လား၊ နိုင်ငံခြားသွားရမှာ ~ ပဲ။ 嘿! 你想到外国去,没门儿!
အကျိုး နါ <a-kyaw> ①沉香,伽罗木 Agalloch (aloe wood) ②有名,著名,闻名 ③ = ပထမကျော် ④(梯子) 阶梯上下之间的距离
အကျိုးဇေဝ နါ <a- kyaw zei wa:> = အကျိုးဇေယျ
အကျိုးဇေယျ နါ <a- kyaw zei ya:> 有名,著名,闻名,大名鼎鼎
အကျိုးတော် I နါ <a- kyaw d-zaw:> 著名人士;有威望的人 II ကျေ <a- kyaw d- zaw:> 显著地,人人皆知: ~ တင်ရှားလှသူ 著名的人物
အကျိုးတရ ကျေ <a- kyaw d-ya:> 大名鼎鼎
အကျိုးဒေါ်ယား နါ <a- kyaw dei ya:> = အကျိုးဇေယျ
အကျိုးအစောင် နါ <a-kyaw a- zaw:> 著名,闻名
အကျိုးအမား နါ <a-kyaw a-maw> 名家,名匠: ပါရှိ ~ ကြီး著名的专家 / အလုပ်သမားသုရွှေကောင်: ~ 著名的劳动英雄
အကျိုးကောင်းနဲ့ ကျေ <a-kyaw: g-lei: ne:> 欺负人,占人便宜: ကေားပြောတဲ့အခါ ~ ပြောတတ်တာကလွှာယင်မဆိုးလှုံးဘူး။ (他)除了说话有点占人便宜外,其他并不坏。
အကျိုးကြုံးနှင့် ကျေ <a- kyaw: gyi: hnin:> 欺人,占人便宜: ~ မိုင်းတာဖို့လုပ်ကိုမပေးဘူး။ 用盛气凌人的口吻叫人干,所以,根本不给他干。

အကျိုးပေး ကျေ <a-kyaw: pei:> 让,让人几分: တော်သူကည့် ထူးကို ~ ရှုံယူပြီးမှုမျှတပလို့မည်။ 比赛时,好的让差的几分才公平。/ မင်းကိုကျားသုံးကောင် ~ မယ်။ 我让你三个儿子(下棋)。
အကျိုးယူ ကျေ <a- kyaw: yu> 占便宜
အကျိုး နါ <a- kyo> (小孩游戏时用)五对,即十个
အကျိုး နါ <a-kyo:> ①结果,成果,效应: လျှပ်စ်သံကို ~ 电磁效应 ②利益,裨益: ထယ်သမားတို့ကို ~ အတွက်လုပ် ဆောင်ရမည်။ 要为农民谋利益。③瘸子,残肢者 ④折断的东西: ပဲတဲ့ ~ 断了的铅笔
အကျိုးကျော်း နါ <a- kyo: kyei: zu:> 恩惠,利益,好处,物质利益
အကျိုးကြုံး ကျေ <a-kyo: kyi:> 好处大
အကျိုးခံစား ကျေ <a- kyo: khan za:> 受益,获利,享受: ~ ချင့် 权益,权利,享受权
အကျိုးနှော ကျေ <a- kyo: hnnga> 为了……,为了……起见: စာမေးပွဲအောင်ရန် ~ စာကြိုးစားကြသည်။ 为了考好试,努力学习。/ ထူတိ ~ ဆောင်ရွက်ပေးသည်။ 为他们办事。
အကျိုးစီးပွား နါ <a- kyo: si: bwa:> 利益,益处
အကျိုးဆက် နါ <a -kyo: zet> 结果,后果,带来的影响
အကျိုးဆောင် I နါ <a-kyo: zaun> ①为他人谋福利者 ②(ဥပဒေအကျိုးဆောင် 的简称)律师 ③义务工作者 ④(团体的)秘书: ~ ငွေထိန်း 义务司库(管财务的) II ကျေ <a-kyo: hsaun> 谋利益,服务,谋福利: ~ လုပ်နှင့် 福利工作
အကျိုးတရား နါ <a- kyo: t-ya:> 结果,效果,好处: ယင်းဘို့ ဆောင်ရွက်မှုများကြောင့် ~ ရရှိပေးလေသည်။ 由于采取这样的措施,获得了许多益处。
အကျိုးတူ ကျေ <a-kyo: du> 利益相同的,互利的: ~ တိုက်ပဲ 共同的斗争 / ~ လုပ်နှင့် 共同的事业
အကျိုးတူရောင်တူ ကျေ <a-kyo: du yi du> 平等互利地: ကျိုင် တို့ပြည်သူများသည်နိုင်ငံတော်မှုအိုးသားများနှင့် ~ ဆက်လိုက်သည်။ 我国人民愿意同世界上各民族平等互利地交往。
အကျိုးထူး I နါ <a-kyo:du:> 特殊利益 II ကျေ <a- kyo: htu:> 效果显著,卓有成效
အကျိုးနည်း ကျေ <a- kyo: ne:> 倒霉,吃亏,糟糕: ဘုထာက် သား ~ အောင်မလုပ်နဲ့။ 不要干损人的事! / မတော်လို့လေ ယာဉ်ပျက်ကြယင် ~ ခုချည်။ 万一飞机出事的话就倒霉了。/ အရှက်တက္ကဲ့ ~ ဖြစ်ရတယ်။ 丢人现眼,倒了霉了。/ ဟာနိတဲ့ပြောင်း ~ ကြို့ပြီ။ 啊哟,这一下可糟啦!
အကျိုးနပ် ကျေ <a- kyo: nat> 值得,值当,合算,划得来: ဒီတော်သူးလေ့လာရတာ ~ ပါပေါ်တယ်။ 这次去参观学习是值得的。/ လုပ်အာနိုင်သလောက် ~ ပါလိုင်မယ်။ 出几分力,